



မြန်မာပညာရှိ ယောအတွင်းဝန်

ဦးဘိုးလှိုင်

ဇာတ်ညွှန်း - ဝေသာ

သရုပ်ဖော် - ကျော်ဖြူစံ

အခြေခံမိတ်ဆက်စာစဉ်

အတ္ထုပ္ပတ္တိ

mgyoe.com

ကလေးလူငယ်များအတွက်နှင့်
စာဖတ်ကျင့်ရရှိရေး ရည်ရွယ်စီစဉ်သော
အခြေခံမိတ်ဆက်စာစဉ် (အတ္ထုပ္ပတ္တိ)

ISBN9789997130648



88812

9 789997 130648

1,000.00 KS

mgyoe.com

မြန်မာပညာရှိ ယောအတွင်းဝန် ဦးဘိုးလှိုင်၊ ဝေသာနှင့် ကျော်ဖြူစံ

မျက်နှာပုံးပန်းချီ - ကျော်ဖြူစံ

စာမျက်နှာ ၄၉ မျက်နှာ၊ ၁၄.၅ စင်တီမီတာ x ၂၀.၇ စင်တီမီတာ

ထုတ်ဝေသူ - ဦးစန်းဦး၊ စိတ်ကူးချိုချိုစာပေ(၀၀၅၃၈)၊ ၈၅၊ ၁၆၄လမ်း၊ တာမွေ၊ ရန်ကင်း

ပုံနှိပ်သူ - ဒေါ်ဝင်းမာ၊ စိတ်ကူးချိုချိုပုံနှိပ်တိုက်(၀၀၄၁၂)၊ ၁၁၇၉၊ မစိုးရိမ်လမ်း၊ ရန်ကင်း

၂၀၂၀၊ မတ်လ၊ ပထမအကြိမ်၊ အုပ်ရေ ၅၀၀

ရောင်းစျေး ၁၀၀၀ ကျပ်


email: skccph@gmail.com ; P.O.Box: 705

www.facebook.com/SKCCmyanmarbook

www.skccmyanmarbook.com

mgyoe.com

အခြေခံမိတ်ဆက်စာစဉ်



မြန်မာပညာရှိ
ယောအတွင်းဝန်
ဦးဘိုးလှိုင်

ဝေသာ ဇာတ်ညွှန်းရေး၍
ပန်းချီကျော်ဖြူစံ သရုပ်ဖော်သည်

ပထမအကြိမ်၊ ၂၀၂၀

နိဗ္ဗာန်ရောက်အောင်
 နိဗ္ဗာန်ရောက်အောင်
 နိဗ္ဗာန်ရောက်အောင်
 နိဗ္ဗာန်ရောက်အောင်
 နိဗ္ဗာန်ရောက်အောင်
 နိဗ္ဗာန်ရောက်အောင်

- * စာဖတ်တတ်ခါစ ကလေးသူငယ်များ၊ လေ့လာသူ လူငယ် လူရွယ်လေးများ၊ မြန်မာစာ စတင်သင်ယူသူများ... အစ ရှိသဖြင့် ဖတ်ရှုနိုင်ရန် စီစဉ်သော စိတ်ကူးချိုချို၏ အခြေခံ မိတ်ဆက်စာစဉ်များ ဖြစ်ပါသည်။
- * ဤအစီအစဉ်များတွင် အရုပ်နှင့် အရောင်များသော အစဉ်အလာ မြန်မာပုံပြင်များ၊ ထင်ရှားသော မြန်မာလူမျိုး ပုဂ္ဂိုလ်များ၏ ဘဝထုပ္ပတ်အကျဉ်းများ၊ လေ့လာမှတ်သား ဖွယ် မြန်မာစာပေမိတ်ဆက်များ ပါဝင်ထွက်ရှိသွားမည် ဖြစ်ပါသည်။

[၁]

သာယာဝတီမင်း လက်ထက် ဖြစ်သည်။



နန်းဦးဆရာတော်ကျောင်း၌ နန်းတွင်းမှူးကြီးမတ်ကြီးတို့၏ သား
သမီးများ ထားရှိသော ဘုန်းကြီးကျောင်း၏ စာသင်ခန်း။





စာသင်ပြနေသော ဆရာတော်က ကလေးတစ်ဦးကို ကြည့်ပြီး-

“ ငလှိုင်... မင်းတို့ကို ငါ အခု စာကျက်ဖို့ စာပုဒ်ကို ချပေးတယ်။ မင်းက အခု ဒါကို ချက်ချင်း အလွတ်ပြန်ဆိုနိုင်တယ်။ ကျန်တဲ့ ကလေးတွေက အခုမှ စာကူးနေကြတုံး”

“ မှန်ပါဘုရား၊ တပည့်တော် အရှင်ဘုရား စာချကတည်းက သေချာစွာ လိုက်မှတ်ပြီး အာဂုံဆောင်နေတာပါ ဘုရား”

“ အိုး ... အာဂတပည့်ပါလား ငလှိုင်။ မင်းဟာ တကယ့်ကို စာတတ်ပေတတ် ပညာရှိကြီး ဖြစ်လာမှာပါပဲ။ ကြိုးစားတပည့်”




ထိုသို့ စာချဆရာတော်၏ ချီးကျူးခံရသော
 ငလှိုင်ဆိုသော ကလေးငယ်မှာ နောင်တစ်ချိန် ကုန်းဘောင်ခေတ်
 နှောင်းပိုင်းတွင် လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သော မြန်မာပညာရှိကြီး
 ယောအတွင်းဝန် ဦးဘိုးလှိုင်ပင် ဖြစ်လေသည်။

ဦးဘိုးလှိုင်သည် အရွယ်ရောက်လာသော အခါ မင်းညီမင်းသားတို့သာ သင်ယူခွင့်ရသော အင်္ဂလိပ်စာသင်သော စာသင်ကျောင်း၌ ကျောင်းတက်ခွင့်ရခဲ့သည်။ သူ့ကိုယ်တိုင်လည်း အင်္ဂလိပ်စာပေကို စိတ်ဝင်တစား လိုက်စားကာ အင်္ဂလိပ်သံတမန်များထံ၌ လေ့လာဆည်းပူးခဲ့သည်။



မင်းတုန်းမင်း၏ သားတော်များမှာ အင်္ဂလိပ်စာကို တချို့သာ ကြိုးစား သင်ယူ၍ တချို့က ရယ်စရာ ဘာသာစကားတစ်ခုအဖြစ် သဘောထားခဲ့ကြ သည်။

ဦးဘိုးလှိုင် ဖြစ်မည့် ကလေးငယ်မှာ စိတ်ဝင်တစား သေချာစွာ သင်ကြားခဲ့ပြီး သံတမန်များထံမှ အင်္ဂလိပ်စာအုပ်များကိုပါ ဖတ်ရှုနိုင်သည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။





၁၈၆၈ ခုနှစ် မင်းတုန်းမင်းလက်ထက် ကနောင်မင်းသားစေလွှတ်ခဲ့သော နိုင်ငံခြားပညာသင် ဖန်ချက်ဝန်ထောက် မင်းတင်ပညာသိဒ္ဓိကျော်ခေါင်နှင့် ပူးပေါင်းကာ ကင်မစ္စတြီ (chemistry) ဟုခေါ်သော ဓာတုဗေဒသိပ္ပံကျမ်းကို ပထမဦးစွာ မြန်မာဘာသာသို့ ပြန်ဆိုထုတ်ဝေခဲ့သည်။

ထိုခေတ်က မြန်မာလူမျိုး တော်တော်များများသည် ပါဠိဘာသာ၊ သက္ကတဘာသာများကို ကျွမ်းကျင်ကြ၍ အင်္ဂလိပ်အသုံးအနှုန်းကို ပါဠိဘာသာဖြင့် အစားထိုး ဘာသာပြန်ခဲ့သည်။ ဥပမာ- အောက်ဆီဂျင်အား ရိတ်စ၊ လျှပ်စစ်ကို အက္ခဏိက၊ ခြပ်စင်ကို သုဒ္ဓ။



ဦးဘိုးလှိုင်သည် ကနောင်မင်းသားနှင့် ပူးပေါင်းကာ မြန်မာလူငယ်များကို နိုင်ငံခြားသို့ ပညာတော်သင်စေလွှတ်ရာ၌ ဦးစွာ ပထမ ရွေးချယ်ပေးရသူ ဖြစ်သည်။


ယောအတွင်းဝန် ဦးဘိုးလှိုင်သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကမ္ဘာ့သိပ္ပံပညာရပ်များကို မြန်မာပြည်သူတို့အား ရှေ့ဆောင်လမ်းပြခဲ့သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။



[၂]

ယောအတွင်းဝန် ဦးဘိုးလှိုင်ကို
၁၁၉၁ ခု၊ နှောင်းတန်ခူးလဆန်း ၁၀ ရက်
ညဉ့်သုံးချက်တီးကျော် သောကြာနေ့
တွင် မြင်းခြံမြို့၊ ရွာပုလဲ၌ မွေးဖွားခဲ့၏။







ဖခင်မှာ ယင်းတောဝန်ကြီး ဦးရွှေတုတ်
 ဖြစ်သည်။ မိခင်မှာ ဒေါ်ငြိမ်း။ ဆွေကြီးမျိုးကြီးမှ
 မွေးဖွားလာသူဖြစ်၍ ငယ်စဉ်ကပင် ကျောင်း
 ကောင်းကောင်း နေခဲ့ရသည်။